

အလုပ်သမားဌာနခွဲ (၃)

(၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု အသက်အာမခံနည်းဥပဒေများ)

ရန်ကုန်မြို့၊ ၁၃၁၄ ခု၊ တော်သလင်းလပြည့်ကျော် ၆ ရက်။

(၁၉၅၂ ခု၊ စက်တင်ဘာလ ၉ ရက်။)

[ပြင်ဆင် : 17.02.1960]

အမှတ် ၆၇။ ။ ၁၉၅၀ ပြည့်နှစ်၊ ပြည်ထောင်စုအာမခံစံနစ်အဖွဲ့အက်ဥပဒေ ပုဒ်မ ၂၂ အရ၊ အပ်နှင်းထားသော အာဏာများကိုသုံးစွဲလျက်၊ နိုင်ငံတော်သမတသည်၊ အောက်ပါနည်းဥပဒေများကို ပြုလုပ်သည်။

၁။ ။ ဤနည်းဥပဒေများကို၊ ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု အသက်အာမခံနည်းဥပဒေများဟုခေါ်ရမည်။

၂။ ။ ဤနည်းဥပဒေများတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင်-

(က) “အက်ဥပဒေ” ဆိုသည်မှာ၊ ၁၉၅၀ ပြည့်နှစ်၊ ပြည်ထောင်စုအာမခံစံနစ်အဖွဲ့ အက်ဥပဒေကို ဆိုလို သည်။

(ခ) “အဖွဲ့” ဆိုသည်မှာ၊ အက်ဥပဒေပုဒ်မ ၄(၁) အရဖွဲ့စည်းသောပြည်ထောင်စု အာမခံစံနစ်အဖွဲ့ကို ဆိုလိုသည်။

(ဂ) “အဆိုလွှာတင်သူ” ဆိုသည်မှာ၊ အသက်အာမခံထားလိုကြောင်း အဆိုလွှာတင်သူကိုဆိုလိုသည်။

(ဃ) “အာမခံထားသူ” ဆိုသည်မှာ၊ ဤနည်းဥပဒေများအရထုတ်ပေးသော အာမခံပေါ်လီစီဖြင့် အသက် အာမခံထားသူကို ဆိုလိုသည်။

(င) “ပေါ်လီစီ” ဆိုသည်မှာ၊ ပေးသွင်းသော ပရီမီယံကိုအကြောင်းပြု၍၊ ထုတ်ပေးသော စာချုပ်လည်း ဖြစ်၍၊ ထိုစာချုပ်တွင်ဖော်ပြထားသောအကြောင်း ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့သော်ငွေမည်ရွှေမည်မျှပေးပါမည် ဟူသော ပဋိညာဉ်လည်းပါရှိသော စာချုပ်ကိုဆိုလိုသည်။

(စ) “ပရီမီယံ” ဆိုသည်မှာ၊ အာမခံပေါ်လီစီအတွက် တလုံးတည်းသော်၎င်း၊ ကာလအပိုင်းအခြားနှင့် သော်၎င်း၊ ပေးသွင်းသောငွေကိုဆိုလိုသည်။

(ဆ) “စာရင်းပိတ်ပေါ်လီစီ” ဆိုသည်မှာ၊ ၃ နှစ်မျှ အတည်ဖြစ်ပြီးသော ပေါ်လီစီတစ်ခုအတွက်၊ ဆက်လက်ပေးသွင်းရန် ပရီမီယံများကိုမပေးသွင်းဘဲ ရပ်ဆိုင်းလိုက်သောအခါ၊ ရရှိသောလျော့ချပြီး အာမခံထားငွေအတွက်၊ မူလပေါ်လီစီကိုပြင်ဆင်၍ဖြစ်စေ၊ အစားထိုး၍ဖြစ်စေ၊ ထုတ်ပေးသောပေါ်လီစီ လည်းဖြစ်၍၊ ၎င်းအတွက် ပရီမီယံဆက်လက်ပေးသွင်းရန်လည်း မလိုသောပေါ်လီစီကို ဆိုလိုသည်။

(ဇ) “အမ်းငွေရသင့်တန်ဖိုး” ဆိုသည်မှာ၊ ၃ နှစ်မျှအတည်ဖြစ်ပြီးသော ပေါ်လီစီတစ်ခုအတွက် ပေါ်လီစီ တွင် ဖော်ပြထားသောပေါ်လီပေါ်ငြားအကျိုးခံစားခွင့်များကို လက်လွှတ်လိုက်ပြီးလျှင် လတ်တလော ငွေလက်ငင်းရရန်အတွက်၊ အာမခံကိုပိတ်လိုက်ရန်ကြံရွယ်သောအခါ၊ အာမခံထားသူအား၊ ပြန်အမ်းရန် ထိုက်သင့်သော ငွေပေါင်းကိုဆိုလိုသည်။

(ဈ) “ဆရာဝန်” ဆိုသည်မှာ၊ အသက်အာမခံ အဆိုလွှာတင်သူကို စစ်ဆေးရန် အဖွဲ့ကခန့်ထားသော စာရင်းဝင်ဆရာဝန်ကို ဆိုလိုသည်။

(ည) ‘လစာ’ ဆိုသည်မှာ၊ အမြဲတန်း ရာထူးတခုတွင်အမြဲတန်း ခန့်ထားခြင်းခံရပြီးသူပြည်သူ့ဝန် ထမ်းတဦးအမြဲတန်းအဖြစ် ထမ်းရွက်နေလျှင်ရရှိရမည့်အခြေခံလစာကို၎င်း၊ အမြဲတန်းခန့်ထားခြင်းမခံရ သေးသော ယာယီပြည်သူ့ဝန်ထမ်းတဦးအမြဲတန်းဖြစ်လျှင်၊ ရရှိနိုင်မည့် လစာကို၎င်းဆိုလိုသည်။

(ဋ) “လစာစရိတ်ကြေးငွေ” ဆိုသည်တွင်၊ (၁) လစာနှင့်စရိတ်ကြေးငွေများ၊ (၂) အားလပ်ခွင့်လစာ၊ (၃) အမြဲတန်းစရိတ်ကြေးငွေနှင့် (၄) ပင်ရှင်လစာတို့ပါဝင်သည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။

(ဌ) “ပဌမပေါ်လီစီ” ဆိုသည်မှာ၊ နည်းဥပဒေ ၃တွင်ပြဋ္ဌာန်းထားသည့် အနည်းဆုံးထားရှိရမည့် အာမခံ ငွေအတွက်၊ ပဌမအကြိမ်ထုတ်ပေးသော ပေါ်လီစီကိုဆိုလိုသည်။

<ပြင်ဆင် 17.02.1960>

၃။ ပယ်ဖျက်

<ပြင်ဆင် 17.02.1960>

၃။ ။ (၁) ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းများစတင်ထားရှိရမည့် အနည်းဆုံးအာမခံငွေပေါင်းသည်၊ အာမခံ ပေါ်လီစီတခုအတွက်ဖြစ်စေ၊ အာမခံပေါ်လီစီ အားလုံးအတွက်ဖြစ်စေ၊ ပေးသွင်းရမည့် ပရီမီယံသည်၊ လစာ၏ ၁၅ ရာခိုင်နှုန်းထက် မကျော်လွန်ခဲ့သော်-

(က)	လစာငွေ ၅၀၀/- သို့တည်းမဟုတ် ၎င်းထက်ပိုသော်	ငွေ	၈,၀၀၀/-
(ခ)	လစာငွေ ၃၀၀/- သို့တည်းမဟုတ် ၎င်းထက်ပိုသော်		
	လည်း၊ ငွေ ၅၀၀/- ထက်နည်းသော်	...	ငွေ ၇,၀၀၀/-
(ဂ)	လစာငွေ ၁၅၀/- သို့တည်းမဟုတ် ၎င်းထက်ပိုသော်		
	လည်း၊ ငွေ ၃၀၀/- ထက်နည်းသော်	...	ငွေ ၆,၀၀၀/-
(ဃ)	လစာငွေ ၁၀၀/- သို့တည်းမဟုတ် ၎င်းထက်ပိုသော်		
	လည်း၊ ငွေ ၁၅၀/- ထက်နည်းသော်	...	ငွေ ၄,၀၀၀/-
(င)	လစာငွေ ၅၀/- သို့တည်းမဟုတ် ၎င်းထက်ပိုသော်		
	လည်း၊ ငွေ ၁၀၀/- ထက်နည်းသော်	...	ငွေ ၂,၀၀၀/-

(စ) လစာငွေ ၅၀/- ထက်နည်းသော်

... ငွေ ၁,၀၀၀/-

ဖြစ်ရမည်။

(၂) နည်းဥပဒေခွဲ(၁) အရ အာမခံထားခြင်းဖြင့် ပြည်ထောင်စုပြည်သူ့ဝန်ထမ်းတယောက် ပေးသွင်းရမည့်ပရီမီယံငွေသည်၊ သူ၏လစာငွေ၏ ၁၅ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့သော်၊ ထို ၁၅ ရာခိုင်နှုန်းနှင့်လုံလောက်သည့်အာမခံငွေထားရှိရမည်။ ယင်းသို့ထားရှိရမည့်အာမခံငွေ သည်၊ ၂၅၀ နှင့်စား၍ ပြတ်သော ငွေအရေအတွက်ဖြစ်ရမည်” ဆိုသည့်စကားရပ်ကိုထည့်သွင်းရမည်။

(၃) ပေါ်လီစီသက်တမ်းအတွင်း အာမခံငွေများ တိုးပွားလျက်ရှိသောနှစ်ဆတိုးငွေပင်ငွေရင်းစံနှစ်၊ သို့တည်းမဟုတ် တာဝန်ခံသုံးဆင့် အကျိုးခံစားခွင့်စံနှစ်များအရ ထုတ်ပေးသည့် ပေါ်လီစီများကဲ့သို့သော ပေါ်လီစီအဘို့မှာမူ၊ နည်းဥပဒေကိစ္စများအလို့ငှါ၊ ပေါ်လီစီစသောအချိန်တွင် ဖော်ပြသော အရင်းခံငွေကို ထားရှိရမည့်အနည်းဆုံးအာမခံငွေအဖြစ်မှတ်ယူရမည်။

ခြွင်းချက်။ ။ သို့ရာတွင် လိုအပ်သောကျန်းမာရေးနှင့် မပြည့်စုံသောအသက်အာမခံအတွက် အဖွဲ့က သတ်မှတ်သော စည်းကမ်းချက်များဖြင့် ပေါ်လီစီထုတ်ပေးနိုင်သည်။

<ပြင်ဆင် 17.02.1960>

၄။ ။ ပြည်ထောင်စုပြည်သူ့ဝန်ထမ်းသည်၊ မိမိ၏အသက်အတွက် အာမခံလက်ခံသူတဦးဦးကထုတ်ပေး ထားသောပေါ်လီစီ၊ သို့တည်းမဟုတ် ပေါ်လီစီများရှိပြီးဖြစ်၍၊ ထိုပေါ်လီစီများအတွက် ပရီမီယံများ ပေးပြီးကြောင်း ပြောစာများမှန်မှန်ပြခဲ့သော် ထိုဝန်ထမ်းသည်၊ ထိုအာမခံထားပြီးသောငွေနှင့်အမျှ နည်းဥပဒေ ၃ နှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်။ လိုနေသေးသောငွေအတွက် အာမခံ ပေါ်လီစီ များယူစေရမည်။

ခြွင်းချက်။ ။ သို့ရာတွင် ၁၉၆၀ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့ကျော်လွန်ပြီးနောက်၊ အဖွဲ့တွင်အာမခံထားရှိ ခြင်းမပြုဘဲ၊ အခြားအာမခံလက်ခံသူတဦးဦးတွင်အသက်အာမခံထားရှိလျှင်၊ ထိုကဲ့သို့အာမခံထားရှိသည့် ငွေအတွက် ဤနည်းဥပဒေအရ၊ ကင်းလွတ်ခွင့်ပေးမည်မဟုတ်။

<ပြင်ဆင် 17.02.1960>

၅။ ။ အာမခံထားသော ပြည်ထောင်စုပြည်သူ့ဝန်ထမ်း၏လစာသည်၊ နည်းဥပဒေ ၃ (၁) အရ၊ အာမခံစတင်ထားရှိသည့်နေ့ရက်တွင်ရှိခဲ့သော လစာထက် ကျပ်ငါးဆယ်ထက်မနည်းအမြဲတန်းတိုး သောအခါ၊ ထိုဝန်ထမ်းသည်၊ ယင်းသို့တိုးသောငွေ၏ ရာခိုင်နှုန်းတဆယ်နှင့်လုံလောက်သည့်အခြေခံ အစိတ်တစိတ်ဖြစ်သောငွေကျပ် ၂၅၀ သော်ငြား၊ ထိုအစိတ်၏ရနိုင်အမျှအလီပေါင်းသော်ငြား၊ ထပ်တိုးအာ မခံထားရှိရမည်။ သို့သော်ပြည်သူ့ဝန်ထမ်းတဦးသည်၊ နည်းဥပဒေ ၃ (၁) အရ၊ မိမိလစာအလိုက် အနည်းဆုံးစတင်ထားရှိရမည့် အာမခံငွေထက်ပိုမိုထားရှိပြီးဖြစ်ခဲ့သော်၊ ဤနည်းဥပဒေအရ၊ ထပ်တိုးအာမ ခံထားရန်လိုသောငွေကို၊ ပိုမိုထားရှိပြီးဖြစ်သော အာမခံငွေနှင့်အမျှသာ ကင်းလွတ်ခွင့်ပြုရမည်။ ထိုပြင်အာမခံငွေကျပ် ၁၂,၀၀၀ ထိသော်ငြား၊ ထိုငွေထက်ပိုမို၍သော်ငြား

အသက်အာမခံထားပြီးဖြစ်သော ပြည်သူ့ဝန်ထမ်းတစ်ဦးအတွက်၊ ဤနည်းဥပဒေအရ၊ ထပ်တိုးအာမခံထားရှိရန်မှာ၊ မိမိ၏သဘောအတိုင်း သာဖြစ်ရမည်။

<ပြင်ဆင် 17.02.1960>

၆။ ။ ပြည်ထောင်စုပြည်သူ့ဝန်ထမ်းသည်၊ လစာလျော့ခြင်းခံရ၍ လစာမလျော့မီကပေးနေသောပရီမီယံကို ဆက်လက်ပေးသွင်းခြင်းငှါမစွမ်းခဲ့သော် လျော့ပြီးသောလစာနှင့်အချိုးကျ အာမခံငွေကိုလျော့လိုလျှင် လျော့နိုင်သည်။ အကယ်၍ လျော့နိုင်သည့်အခွင့်အရေးကိုအသုံးပြုခဲ့သော် မူလအာမခံငွေထဲမှလျော့ပြီး သော အာမခံငွေကို နုတ်ပြီးလျှင် ကျန်ငွေကိုစာရင်းပိတ်ပေါ်လီစီအဖြစ်ပြောင်းလဲရမည်။

၇။ ။ (၁) ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းသည်၊ မိမိ၏ အသက်ကိုအာမခံထားသောအခါ၊ သူနှင့် တိုက်ရိုက်သက်ဆိုင်သည့်အထက်အရာရှိထံအဆိုလွှာတင်သွင်း၍ထိုအရာရှိက ထိုအဆိုလွှာပုံစံ (၁) ဖြင့်သက်သေခံလက်မှတ်ကို လက်မှတ်ထိုးလိမ့်မည်။ အဆိုလွှာပုံစံ (၁)ဖြင့် အဆိုလွှာတင်သူကိုယ်တိုင် တတ်နိုင်လျှင် ကိုယ်တိုင်လက်ရေးနှင့် ဖြည့်သွင်း၍လက်မှတ်ထိုးရမည်။ စာမတတ်ခဲ့သော်အခြားသူ တယောက်အား၊ မိမိ၏ကိုယ်စားဖြည့်သွင်းစေပြီးလျှင် အဆိုလွှာတင်သူက မိမိ၏လက်ဝဲလက်မပုံစံ နှိပ်ရမည်။ အရာရှိက လက်မှတ်ထိုးပြီးအဆိုလွှာကို အဆိုလွှာတင်သူနှင့် လက်ထပ်ခြင်းအားဖြင့် သော်ငှား၊ သွေးစပ်၍သော်ငှား၊ တော်စပ်သောဆွေမျိုးမဟုတ်သည့်အဖွဲ့၏ ဆိုင်ရာဆရာဝန်ထံသို့ ပို့ပြီးလျှင် ထိုသို့ပို့ပြီးကြောင်းကို အဆိုလွှာတင်သူထံ အကြောင်းကြားရမည်။ အဆိုလွှာတင်သူသည်၊ ထိုအကြောင်းကြားချက်ရလျှင်ရခြင်း ဆရာဝန်ထံသွားရောက်၍ စစ်ဆေးခြင်းခံရမည်။ ဆရာဝန်သည်၊ ဖြည့်သွင်းပြီးသောအဆိုလွှာကိုလက်ခံပြီးလျှင် ပုံစံ (၂) ဖြင့်ရေးထားသော မိမိ၏အစီရင်ခံစာနှင့် အခြားသက်ဆိုင်သော စာတမ်းများနှင့်အတူ ချိပ်ပိတ်သောစာအိပ်တွင်ထည့်၍ အဖွဲ့သို့ပို့ရမည်။

(၂) ဤနည်းဥပဒေများအရ၊ မိမိ၏အသက်ကိုအာမခံထားရန် အဆိုလွှာတင်သော ပြည်သူပြည်သား တယောက်သည်၊ ဤကိစ္စအတွက်ပြဋ္ဌာန်းထားသော ပုံစံ (၁)ဖြင့်အဆိုလွှာတင်သွင်းရမည်။ အဆိုလွှာပုံစံ ကိုအဖွဲ့မှ သော်ငှား၊ အဖွဲ့၏ရုံးခွဲမှသော်ငှား၊ အဖွဲ့ကိုယ်စားလှယ်ထံမှသော်ငှား ရနိုင် သည်။ ပုံစံကိုတတ်နိုင်လျှင် ကိုယ်တိုင်လက်ရေးနှင့်ဖြည့်သွင်း၍ လက်မှတ်ထိုးရမည်။ စာမတတ်ခဲ့သော် အခြားသူတယောက်အား၊ မိမိ၏ကိုယ်စားဖြည့်သွင်းစေပြီးလျှင် အဆိုလွှာတင်သူက မိမိ၏လက်ဝဲ လက်မပုံစံနှိပ်ရမည်။ အဆိုလွှာပုံစံကို သက်သေအဖြစ်နှင့် ဂုဏ်သရေရှိလူကြီးနှစ်ဦးကထပ်ဆင့် လက်မှတ်ရေးထိုးရမည်။ ထိုနောက်အဆိုလွှာတင်သူသည်၊ ၎င်းဖြည့်သွင်းပြီးသော အဆိုလွှာနှင့်တကွ လက်ထပ်ခြင်းအားဖြင့်သော်ငှား၊ သွေးစပ်၍သော်ငှား၊ တော်စပ်သောဆွေမျိုး မဟုတ်သည့်အဖွဲ့၏ ဆရာဝန်ထံသွားပြီးလျှင် စစ်ဆေးခြင်းခံရမည်။ ဆရာဝန်သည် ဖြည့်သွင်းပြီးသောအဆိုလွှာကို လက်ခံပြီး လျှင် ပုံစံ (၂) ဖြင့်ရေးထားသော မိမိ၏အစီရင်ခံစာနှင့် အခြားသက်ဆိုင်သော စာတမ်းများနှင့်အတူ ချိပ်ပိတ်သော စာအိပ်တွင်ထည့်၍အဖွဲ့သို့ပို့ရမည်။

<ပြင်ဆင် 17.02.1960>

၈။ ။ (၁) အာမခံထားရန် အဆိုလွှာတင်သွင်းသော ပြည်သူပြည်သားတယောက်သည်၊ အောက်တွင် ဖော်ပြထားသည့် ငွေထက်မနည်းသောငွေကို အဖွဲ့၏ရုံးခွဲတွင်သော်ငှား၊ အဖွဲ့၏ဗဟိုရုံးကြီး၌သော်ငှား၊

ဤကိစ္စအတွက်အာဏာအပ်နှင်းထားသောအဖွဲ့၏ ကိုယ်စားလှယ်ထံတွင် ၎င်း၊ သို့တည်းမဟုတ် ဘဏ်တွင်သော်၎င်း တင်သွင်း၍၊ ထိုငွေအတွက်ပြေစာကို၊ အဆိုလွှာနှင့်အတူ ဆရာဝန်ထံပေးအပ်ရမည်။ ဤပြေစာမပါခဲ့သော်၊ ဆရာဝန်သည်စစ်ဆေးခြင်းမပြုလုပ်ရ။ ဤကဲ့သို့ စစ်ဆေးပြီးနောက် စစ်ဆေးပြီးကြောင်းကို ပြေစာ၏ကြောဘက်တွင်လက်မှတ်ရေးထိုး၍ အဆိုလွှာ တင်သူထံပြန်ပေးရမည်။

တင်သွင်းရမည့်ငွေမှာ အာမခံငွေ ၁,၀၀၀/- အောက်အတွက် အဆိုလွှာဖြစ်လျှင် ၉/-၊ အာမခံငွေ ၁,၀၀၀/- မှ ၅,၀၀၀/- အထိအတွက် အဆိုလွှာဖြစ်လျှင် ငွေ ၁၅/-၊ အာမခံငွေ ၅,၀၀၀/- အထက်အတွက် အဆိုလွှာဖြစ်လျှင် ငွေ ၃၀/- ဖြစ်သည်။

(၂) အဖွဲ့က၊ အဆိုလွှာကိုသာမန်နှုန်းနှင့်လက်မခံလျှင်၎င်း၊ အဆိုလွှာတင်သူကအဖွဲ့ကထားသည့်နှုန်းနှင့်၊ ပေါ်လီစီကိုယူလိုသောဆန္ဒမရှိလျှင်၎င်း၊ တင်သွင်းထားသောငွေကိုအပြည့်ပြန်အမ်းမည်။ အကယ်၍ အဆိုလွှာတင်သူသည်၊ အဖွဲ့ကသာမန်နှုန်းနှင့်လက်ခံပါလျက်၊ ပေါ်လီစီကိုမယူဘဲနေခဲ့သော်၊ တင်သွင်း ထားသော ငွေကိုပြန်အမ်းမည်မဟုတ်။ အခြားသောအချက်များတွင် တင်သွင်းထားသောငွေကို ပရီမီယံ ၏ပဌမအရစ်တွင်ခုနှိမ်ရမည်။

(၃) ပေါ်လီစီအတွက်ပရီမီယံ၏ ပဌမအရစ်ကို၊ အဆိုလွှာလက်ခံပြီးသည့် နေ့မှ ၃ လအတွင်း ပေးသွင်း ရမည်။

<ပြင်ဆင် 17.02.1960>

၉။ (၁) ဤနည်းဥပဒေများအရ၊ အာမခံထားရန် ကိစ္စအလို့ငှါ၊ ပေါ်လီစီယူသည့်အချိန်က အဆိုလွှာ တင်သူ၏အသက်သည်၊ နောက်မွေးနေ့တွင် ပြည့်မည့်အသက်ဖြစ်ရမည်။

(၂) အသက်မှန်ကန်ကြောင်း သက်သေခံအထောက်အထားကို အဖွဲ့သို့အဆိုလွှာနှင့်အတူ တင်သွင်းရ မည်။ သို့တည်းမဟုတ် အာမခံထားပြီနောက် လျှင်မြန်နိုင်သမျှလျှင်မြန်စွာသွင်းရမည်။

(၃) အောက်ဖော်ပြပါ အထောက်အထားတခုခုကိုအသက်မှန်ကန်ကြောင်း သက်သေခံအဖြစ် တင်ပြ ရမည်။

(က) မြူနီစီပါယ်မွေးစာရင်းမှသော်၎င်း၊ အစိုးရ အသိအမှတ်ပြုထားသောမွေးစာရင်းမှသော်၎င်း၊

မှန်ကန်ကြောင်းသက်သေထားသည့်ကောက်နုတ်ချက်မိတ္တူ။

(ခ) တက္ကသိုလ်လက်မှတ်၊ သို့တည်းမဟုတ် အသိအမှတ်ပြုထားသည့် ကျောင်း၊ သို့တည်းမဟုတ်

ကောလိပ်ကျောင်းမှတ်တမ်းတွင် မွေးသည့်ရက်ကိုဖော်ပြထားလျှင် ထိုမှတ်တမ်းမှမှန်ကန်ကြောင်း

သက်သေခံထားသည့် ကောက်နုတ်ချက်မိတ္တူ။

(ဂ) အမှုထမ်းစာအုပ်၊ အမှုထမ်းသမိုင်း၊ တပ်မတော်စာရင်းအစရှိသည့် ထိုကဲ့သို့သောအစိုးရမှတ်တမ်းမှ

မှန်ကန်ကြောင်းသက်သေခံထားသည့် ကောက်နုတ်ချက်မိတ္တူ။

(ဃ) ခရစ်ယာန်ဘာသာဝင်များအတွက်၊ မွေးဖွားခြင်းနှင့်၊ သို့တည်းမဟုတ် ရေနစ်မင်္ဂလာ ပြုခြင်းနှင့် ပတ်သက်သည့်

သက်သေခံလက်မှတ်၊ သို့တည်းမဟုတ် မွေးသည့်နေ့ရက်ကိုမှတ်သားထားသည့် ခရစ်ယာန်ကျမ်းစာအုပ်မှ

မှန်ကန်ကြောင်း သက်သေခံထားသည့်ကောက်နုတ်ချက်မိတ္တူ။

(င) မွေးဖွားစဉ်အခါက ဖွဲ့ထားသောမူလဇာတာ။

(စ) ဤကိစ္စအတွက်ထားသော မိသားစုစာရင်းရှိ မွေးဖွားသည့်နေ့ရက်နှင့်စပ်လျဉ်းသည့် ရေးမှတ်ချက် မှ မှန်ကန်ကြောင်းသက်သေခံထားသည့် ကောက်နုတ်ချက်မိတ္တူ။

ခြွင်းချက်။ ။ အထက်ပါသက်သေခံ အထောက်အထားတခုမှမရရှိနိုင်ခဲ့သော် မွေးဖွားခြင်းနှင့်ပတ်သက်၍ အကြောင်းစုံသိသောမိဘကဖြစ်စေ၊ အုပ်ထိန်းသူကဖြစ်စေ၊ ဆွေမျိုးတဦးတယောက်ကဖြစ်စေ၊ အထူး ကိစ္စများတွင် အဆိုလွှာတင်သူကိုယ်တိုင်ကဖြစ်စေ၊ အခွန်တော်တံဆိပ်ခေါင်းစာရွက်ပေါ်၌ အဖွဲ့ကပြဋ္ဌာန်း ထားသော ပုံစံအတိုင်းရာဇဝတ်တရားသူကြီးရုံးတွင် ကျိန်ဆိုသောကျမ်းကျိန်လွှာကို အသက်အတွက် သက်သေအထောက်အထားအဖြစ် တင်ပြရမည်။

(၄) (က) နည်းဥပဒေ ၁၀ ရှိပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အသက်ကိုမှားယွင်းစွာ ဖော်ပြခြင်း သည်၊ ပေါ်လစီကိုမပျက်ပြယ်စေရ။

(ခ) အဆိုလွှာတွင် ဖော်ပြထားသောအသက်သည်၊ အသက်အမှန်ထက်ကြီးလျှင် ပိုနေသောပရီမီယံလီ စိတ်အပိုင်းကို ပြန်အမ်းခြင်းဖြင့်သော်ငြား၊ အသက်အမှန်ထက်ငယ်လျှင် လိုနေသောပရီမီယံကိုအတိုးနှင့် တကွ တောင်းခံခြင်း ဖြင့်သော်ငြား၊ လိုအပ်သည့်အတိုင်းစာရင်းညှိလိမ့်မည်။

၁၀။ ။ (၁) ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းအတွက် ဤနည်းဥပဒေများအရ၊ အာမခံထားနိုင်သည့် အသက်သည်၊ အာမခံထားသောအချိန်တွင် အကြီးဆုံး ၄၅ နှစ်ဖြစ်ရမည်။ အကယ်၍ထိုသူ၏ အသက်သည်၊ ပြဋ္ဌာန်းထားသော အကြီးဆုံးအသက်ထက် ၆ လ၊ သို့တည်းမဟုတ် ၆ လထက်နည်းသော ကာလအပိုင်းအခြားမှပိုသော ကာလအပိုင်းအခြားအတွက်။ ကျသင့်သော ပရီမီယံငွေကျန်နှင့်တကွ ၆ ရာခိုင်နှုန်းနှင့် အတိုးပါပေးဆောင်လျှင်အာမခံကို အသက် ၄၅ နှစ်ကထားသကဲ့သို့၊ ပေါ်လစီကို နောက်ပြန်ရက်စွဲတပ်ပြီးလျှင် ထုတ်ပေးနိုင်သည်။ ထိုကာလအပိုင်းအခြားကိုတွက်ရာ၌ တလ၏အစိတ် အပိုင်းကို တလဟူ၍တွက်ရမည်။

(၂) ပြည်သူပြည်သားအတွက် ဤနည်းဥပဒေများအရ၊ အာမခံထားနိုင်သည့်အသက်သည်၊ အာမခံ ထားသောအချိန်တွင် အကြီးဆုံး ၅၀ ဖြစ်ရမည်။ အကယ်၍ ထိုသူ၏အသက်သည် ပြဋ္ဌာန်းထားသော အကြီးဆုံးအသက်ထက် ၆ လ၊ သို့တည်းမဟုတ် ၆ လထက်နည်းသောကာလအပိုင်းအခြားမှပိုသော်၊ ထိုပိုသောကာလအပိုင်းအခြားအတွက် ကျသင့်သောပရီမီယံငွေကျန်နှင့်တကွ ၆ ရာခိုင်နှုန်းနှင့် အတိုးကိုပါပေးဆောင်လျှင်၊ အာမခံကိုအသက် ၅၀ ကထားသကဲ့သို့ ပေါ်လစီကိုနောက်ပြန်ရက်စွဲတပ်ပြီး လျှင်ထုတ်ပေးနိုင်သည်။ ထိုကာလအပိုင်းအခြားကိုတွက်ရာ၌ တလ၏အစိတ်အပိုင်းကိုတလဟူ၍တွက် ရမည်။

၁၁။ ။ (၁) ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းယူထားသောပေါ်လစီသည်၊ အချိန်အကန့်အသတ်နှင့် ငွေသွင်း ရသော ရာသက်ပန်အာမခံမျိုးတွင်မှတပါး၊ သူ၏အသက် ၅၅ နှစ်ပြည့်သောအခါ အချိန်စေ့ရမည်။

(၂) ကျန်းမာရေး ညံ့ဖျင်းသောအချက်များတွင်၊ ပြည်ထောင်စုပြည်သူ့ဝန်ထမ်းယူထားသော ပေါ်လစီ၏ အချိန်စေ့မည့်ရက်စွဲသည်၊ အဖွဲ့ကသတ်မှတ်သည့်ရက်ဖြစ်ရမည်။

(၃) အချိန်အကန့်အသတ်နှင့်ငွေသွင်းရသော ရာသက်ပန်အာမခံမျိုးတွင်၊ ပြည်ထောင်စုပြည်သူ့ဝန်ထမ်း သည်၊ အသက် ၅၅ နှစ်မပြည့်မီ ပရီမီယံ၏နောက်ဆုံးအရစ်ကိုပေးဆောင်ရမည်။

- ၁၂။ ။ အာမခံထားသူသည်၊ ပြည်ထောင်စုပြည်သူ့ဝန်ထမ်းဖြစ်စေ၊ ပြည်သူပြည်သားဖြစ်စေ၊ မိမိ၏ အသက်အာမခံကိုတိုးမြှင့်၍ထားလိုသောအခါ ပဌမပေါ်လီစီယူစဉ်ကလိုက်နာခဲ့သည့် နည်းလမ်းအတိုင်း တသွေမတိမ်းလိုက်နာရမည်။ သို့ရာတွင်အာမခံထားလိုကြောင်းအဆိုလွှာသစ်ကို၊ ပဌမဆရာဝန်စစ်သော နေ့မှ ၆ လအတွင်းတင်သွင်းခဲ့သော် ပြည်ထောင်စုပြည်သူ့ဝန်ထမ်းအတွက်မှာမူ အသစ်ထပ်မံ စစ်ဆေးခြင်းခံရန်မလို။ ပြည်သူပြည်သားအတွက်မှာမူ အသစ်ထပ်မံစစ်ဆေးခြင်းခံမည့်အစား ကိုယ်တိုင် ကျန်းမာကြောင်းကျေညာချက်တင်သွင်းရမည်။
- ၁၃။ ။ (၁) ပြည်ထောင်စုပြည်သူ့ဝန်ထမ်းပေးသွင်းရမည့် ပရီမီယံကို သူ၏လစာစရိတ်ကြေးငွေမှ လတိုင်း နုတ်ယူရမည်။ ထိုကဲ့သို့နုတ်ယူသောပရီမီယံမှာနှစ်စဉ်ပရီမီယံနှုန်း၏တဆယ့်နှစ်ပုံတပုံဖြစ်ရမည်။ ပရီမီယံငွေကိုလစာမှနုတ်ယူရာတွင်၊ လစာစာရင်းလက်မှတ်ရေးထိုးရသည့်ဆိုင်ရာတာဝန်ခံ အရာရှိက၊ အကြောင်းတခုခုကြောင့်သော်၎င်း၊ မှားယွင်း၍ သော်၎င်းကျသင့်သော ပရီမီယံငွေထက်လျော့နည်း၍နုတ် ယူမိသောအခါ၊ ထိုတာဝန်ခံအရာရှိက၊ အဖွဲ့လက်ခံနိုင်သည့် အကြောင်းပြချက်ကိုပြနိုင်လျှင်၊ ပေါ်လီစီ သည်မပျက်စေရ။ လျော့နည်း၍နုတ်ယူမိသောကြောင့်ပေးရန်ကျန်ရှိနေသည့်ပရီမီယံကျန်ငွေများကို၊ အဖွဲ့ ကဏ္ဍကိစ္စအလို့ငှါအာဏာ လွှဲအပ်ထားသောအဖွဲ့၏အရာထမ်းက သင့်တော်သလို သတ်မှတ်သည့်နည်း လမ်းအတိုင်း၊ အမြန်ပြန်လည်ပေးသွင်းစေရမည်။ ကျန်ငွေများမပြေလည်မီ၊ ပြည်သူ့ဝန်ထမ်းသေဆုံး လျှင်၊ အဖွဲ့ကပေးရန်ရှိသည့် ရသင့်ရထိုက်သောတောင်းခံသည့်ငွေထဲမှ မပြေကျန်ရှိသေးသည့်ပရီမီယံငွေ များကိုနုတ်ယူရမည်။
- (၂) ပြည်သူပြည်သားအတွက်မှာမူ ပရီမီယံကိုတနှစ်တကြိမ်ကြိုတင်၍ပေးသွင်းနိုင်သည်။ သို့ရာတွင် အဆိုလွှာတင်သူသည် ၆ လပတ်အရစ်ဖြင့်၊ သို့တည်းမဟုတ် ၃ လပတ်အရစ်ဖြင့်၊ သို့တည်းမဟုတ် လစဉ်အရစ်ဖြင့်ပေးလိုလျှင်ပေးနိုင်သည်။ ၆ လပတ်အရစ်နှင့် ၃ လပတ်အရစ်များမှာ နှစ်စဉ်ပရီမီယံ၏ ထက်ဝက်နှင့် လေးပုံတပုံအသီးသီးဖြစ်သည်။ ပရီမီယံကိုလစဉ်ပေးလျှင် နှစ်စဉ်ပရီမီယံပေါ်တွင် တကျပ် လျှင် ခုနစ်ပြားကျပို၍တောင်းခံရမည်။ တကျပ်၏အစိတ်အပိုင်းကို တကျပ်ဟုတွက်ရမည်။
- (၃) အာမခံထားသူက ပေးသွင်းရမည့် ပရီမီယံများကိုပေးသွင်းသောအခါအပြည့်ပေးသွင်းရမည်။
- (၄) ပြည်သူပြည်သားသည် ပရီမီယံပေးသွင်းသောအခါ၊ စာပို့တိုက် မှငွေလွှဲလက်မှတ်နှင့်သော်၎င်း၊ အစိုးရငွေတိုက်မှ ငွေလွှဲလက်မှတ်ဖြင့်သော်၎င်း ပေးပို့ နိုင်သည်။ သို့တည်းမဟုတ် အဖွဲ့၏ရုံးခွဲတွင်သော်၎င်း အဖွဲ့ကပရီမီယံကောက်ခံနိုင်သောအာဏာ အပ်နှင်းထားသော ဘဏ်တွင်သော်၎င်း၊ အဖွဲ့သို့တိုက်ရိုက်သော်၎င်း ပေးသွင်းနိုင်သည်။ ငွေလွှဲလက်မှတ်နှင့်ငွေကိုရကြောင်းစာပို့တိုက်ကထုတ်ပေးသည့်ပြေစာပေါ်တွင်တံဆိပ်ရိုက်နှိပ်ထား သည့်နေ့စွဲ၊ အဖွဲ့၏ရုံးခွဲတွင်ပေးသွင်းသောနေ့စွဲ၊ အဖွဲ့ကအာဏာအပ်နှင်းထားသည့် ဘဏ်တွင် ပေး သွင်းသော နေ့စွဲ၊ သို့တည်းမဟုတ် အစိုးရငွေတိုက်မှငွေ လွှဲလက်မှတ်ဖြင့်ပေးသွင်းသော်၊ ယင်းငွေလွှဲ လက်မှတ်နေ့စွဲကို၊ အဖွဲ့သို့ပရီမီယံ ပေးသွင်းသောနေ့ဟု အသိ အမှတ်ပြုရမည်။

<ပြင်ဆင် 17.02.1960>

၁၄။ ။ ပြည်ထောင်စုပြည်သူ့ဝန်ထမ်းက၊ မိမိအစိုးမရနိုင်သောအကြောင်းခြင်းရာများရှိသဖြင့် လစာစရိတ် ကြေးငွေထုတ်ရန်ပျက်ကွက်သည့်အကြောင်းကြောင့်၊ ပေါ်လီစီသည်မပျက်ရ၊ ပေါ်လီစီအတွက်ပေးသွင်း ရမည့် ပရီမီယံအားလုံးကို၊ သူ၏လစာငွေကျန်များတောင်းခံသောအခါ ထိုကျန်ငွေများထဲမှနုတ်ယူရမည်။

၁၅။ ။ (၁) မိန်းမတိုင်းအသက် ၄၅ နှစ်မပြည့်မီ၊ နှစ်စဉ်ပရီမီယံအပြင်ငွေတထောင်လျှင် ပရီမီယံအပိုငွေ ငါးကျပ်ကျပေးသွင်းရမည်။

(၂) သာမန်အားဖြင့် အသက် ၂၅ နှစ်အောက်၊ သို့တည်းမဟုတ် အသက် ၅၀ ကျော်မိန်းမများမှာ အာမခံထားနိုင်ခွင့်မရှိစေရ။

(၃) အသက် ၂၅ နှစ်အောက်မိန်းမများအား အဖွဲ့ကပြဋ္ဌာန်းသောစည်းကမ်းချက်များနှင့် ပေါ်လီစီ ထုတ်ပေးလိမ့်မည်။

၁၆။ ။ ဤနည်းဥပဒေများအရထားရှိသော အာမခံငွေအတွက် ပြည်ထောင်စုပြည်သူ့ဝန်ထမ်းက ပေးသွင်း ရမည့်ပရီမီယံတွင် အောက်ဖော်ပြပါနှုန်းများအတိုင်းအစိုးရက ထောက်ပံ့ငွေထည့်ဝင်ရမည်။

(က) လစာငွေ ၃၀၀/- အောက်ရသော ဝန်ထမ်းများပေးသွင်းရမည့် ပရီမီယံတွင်ပေါ်လီစီသက်တမ်း ၁၅နှစ်နှင့် ၎င်းထက်ကျော်လွန်သော ပေါ်လီစီများအတွက်၊ ပဌမနှစ်၌ငွေတရာလျှင်သုံးဆယ်နှုန်း၊ ဒုတိယနှစ်၌ ငွေတရာလျှင်နှစ်ဆယ်နှုန်း၊ တတိယနှစ်၌ ငွေတရာလျှင်တဆယ့်ငါးကျပ်နှုန်း (ဤထောက်ပံ့ ငွေကို တွက်ရာတွင် ငွေတကျပ်၏ အစိတ်အပိုင်းကိုထည့်၍မတွက်ရ)။

(ခ) လစာငွေ ၃၀၀/- အောက်ရသော ဝန်ထမ်းများပေးသွင်းရမည့် ပရီမီယံတွင်၊ ပေါ်လီစီသက်တမ်း ၁၅ နှစ်ထက်လျော့သော ပေါ်လီစီများအတွက် ပဌမနှစ်၌ ငွေတရာလျှင်နှစ်ဆယ်နှုန်း၊ ဒုတိယနှစ်၌ ငွေတရာ လျှင်တဆယ်နှုန်းနှင့် တတိယနှစ်၌ ငွေတရာလျှင်တဆယ်နှုန်း (ဤထောက်ပံ့ငွေကိုတွက်ရာတွင် ငွေတကျပ်၏အစိတ်အပိုင်းကိုထည့်၍ မတွက်ရ)။

(ဂ) လစာငွေ ၃၀၀/- နှင့် ၃၀၀/- ထက်ပိုသော်လည်းငွေ ၅၀၀/- ထက်နည်းရသော ဝန်ထမ်းများ ပေးသွင်း ရမည့် ပရီမီယံတွင် ပဌမနှစ်၌ငွေတရာလျှင် နှစ်ဆယ်နှုန်း၊ ဒုတိယနှစ်၌ ငွေတရာလျှင် တဆယ်နှုန်းနှင့် တတိယနှစ်၌ ငွေတရာလျှင်တဆယ်နှုန်း (ဤထောက်ပံ့ငွေကိုတွက်ရာတွင် ငွေတကျပ်၏ အစိတ်အပိုင်း ကိုထည့်၍မတွက်ရ)။

(ဃ) လစာငွေ ၅၀၀/- နှင့် ၅၀၀/- ထက်ပို၍ရသောဝန်ထမ်းများ ပေးရမည့် ပရီမီယံတွင်၊ ပဌမနှစ်၌ ငွေတရာလျှင် တဆယ်ငါးကျပ်နှုန်း၊ ဒုတိယနှစ်၌ ငွေတရာလျှင် တဆယ်နှုန်းနှင့် တတိယနှစ်၌ ငွေတရာလျှင် ငါးကျပ်နှုန်း (ဤထောက်ပံ့ငွေကိုတွက်ရာတွင် ငွေတကျပ်၏ အစိတ်အပိုင်းကို ထည့်၍ မတွက်ရ)။

၁၇။ ။ အာမခံထားသော ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းသည်၊ သူ၏ပေါ်လီစီ၊ သို့တည်းမဟုတ် ပေါ်လီစီများအချိန်မစေ့မီ၊ ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းအဖြစ်မှရပ်စဲခဲ့သော်၊ အောက်ပါနည်းတနည်း ကို ရွေးချယ်နိုင်သည်။

(က) ပြည်သူပြည်သားအဖြစ်ဖြင့် ပရီမီယံများကို ဆက်လက်ပေးသွင်းရန်။

(ခ) သူ၏ပေါ်လီစီအားလုံးကိုသော်၎င်း၊ တခုခုကိုသော်၎င်း၊ စာရင်းပိတ်ပေါ်လီစီအဖြစ်ပြောင်းလဲရန်။

(ဂ) သူ၏ပေါ်လီစီအားလုံးကိုသော်၎င်း၊ တခုခုကိုသော်၎င်း၊ ပိတ်ပြီးလျှင်၊ အမ်းငွေရသင့်တန်ဖိုးကို ရယူရန်။

၁၈။ ။ နည်းဥပဒေ ၄ နှင့်မဆန့်ကျင်စေဘဲ၊ သုံးနှစ်မျှအတည်ဖြစ်ပြီးသော ပေါ်လီစီတစ်ခုကို၊ အဖွဲ့သို့အပြီး အဆုံးပြန်အပ်နိုင်သည်။ အမ်းငွေ ရသင့်တန်ဖိုးကိုစာရေးမေးမြန်းလျှင်ဖော်ပြမည်။

၁၉။ ။ ပေါ်လီစီတစ်ခုအတွက်၊ အမ်းငွေရသင့်တန်ဖိုး၏ရာခိုင်နှုန်း (၈၀)အထိ၊ အဖွဲ့ကငွေထုပ်ချေးနိုင် သည်။ ဤကဲ့သို့ထုပ်ချေးသောငွေပေါ်တွင်၊ ခြောက်လတကြိမ် ၆ ရာခိုင်နှုန်းနှင့် နှစ်ထပ်တိုးယူရမည်။ ငွေ ၅၀/- ထက်နည်း၍ မချေးရ။

၂၀။ ။ သုံးနှစ်မျှအတည်ဖြစ်သော ပေါ်လီစီတစ်ခုကို၊ စာရင်းပိတ်ပေါ်လီစီအဖြစ်ပြောင်းလဲရန်လို၍ လျှောက်ထားသောနေ့အထိ၊ ကျသင့်သောပရီမီယံကိုပေးသွင်းပြီးလျှင်၊ စာရင်းပိတ် ပေါ်လီစီအဖြစ်သို့ ပြောင်းလဲပေးရန် ပေးအပ်နိုင်သည်။ ဤကဲ့သို့ ပေးအပ်ခဲ့သော်၊ ပေးအပ်သော ပေါ်လီစီပေါ်တွင် လိုအပ်သည့် မှတ်ချက်ရေး၍၊ လက်မှတ်ထိုးခြင်းဖြင့်သော်၎င်း၊ နောင်အခါတွင်ခံစားရမည့်အခွင့်အရေး များကို၊ ပါဝင် ခံစားသည့်စည်းကမ်းချက်ကိုချန်လှပ်၍၊ အခြားမူလစည်းကမ်းချက်များ အတိုင်းပင်ထား လျက်၊ ပေါ်လီစီထုတ်ပေးရမည်။ ပေါ်လီစီသစ်အတွက် ထားရမည့်အာမခံငွေမှာ၊ မူလအာမခံငွေမှ ပရီမီယံအပြေပေးသွင်းပြီးသော နှစ်အရေအတွက်နှင့် မူလပေါ်လီစီသတ်မှတ်ထားသော နှစ်အရေ အတွက်တို့၏အချိုးကျ အတိုင်းတွက်၍၊ လျော့ထားသည့်အာမခံငွေဖြစ်သည်။ ဤကဲ့သို့တွက်သော စာရင်းပိတ်တန်ဖိုးသည်၊ ငွေ ၁၀၀/- ထက်မနည်းရ၊ ပြားအစွန်းများရှိခဲ့သော်၊ ၎င်းတို့ကို စာရင်းပိတ် တန်ဖိုးတွင်ထည့်၍မတွက်ရ။ ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းများအတွက်မှာမူ၊ ဤနည်းဥပဒေကို နည်းဥပဒေ ၁၇ အရ၊ ပေါ်လီစီကို ပြောင်းလဲနိုင်ခွင့်ရှိမှသာလျှင် အသုံးပြုနိုင်ခွင့်ရှိသည်။

၂၁။ ။ (၁) အက်ဥပဒေအရ လွှဲပြောင်းပေးခြင်းကိုပြဋ္ဌာန်းထားသောပုံစံဖြင့် ပြုလုပ်ရမည့်ပြင်၊ အဖွဲ့၏စာရင်းစာအုပ်များတွင်လည်း မှတ်ပုံတင်ထားရမည်။

(၂) မှတ်ပုံတင်ရန်နှင့် မှတ်တမ်းတင်ရန်အတွက် အဖွဲ့သို့ပေးပို့သောပေါ်လီစီလွှဲပြောင်းပေးခြင်းများ နှင့်အတူ မူရင်းစာချုပ်တွင်ကဲ့သို့ နည်းလမ်းတကျလက်မှတ်ထိုးခြင်း၊ နေ့စွဲတပ်ခြင်းနှင့် အသက် ၁၈ နှစ်ထက်မငယ်သော သက်သေတယောက်က လက်မှတ်ထိုးခြင်းပြုလုပ်ထားသော မူရင်းခွဲများပါရှိရမည်။

၂၂။ ။ ပေါ်လီစီအချိန်စေ့သောအခါ ထိုပေါ်လီစီနှင့်ပတ်သက်၍ထိုက်သင့်သောတောင်းခံသည့်ငွေကို၊ ရထိုက်ကြောင်းသက်သေခံ အထောက်အထားပြနိုင်လျှင်ပေးရမည်။

၂၃။ ။ အာမခံထားသူ အနိစ္စရောက်သောအခါ၊ အနိစ္စရောက်ကြောင်းနှင့်အသက်မှန်ကန်ကြောင်း ကျေနပ် လောက်အောင် သက်သေခံအထောက်အထားပြပါက၊ လွှဲအပ်ခြင်းခံရသူအား သင့်သောတောင်းခံသည့် ငွေကိုပေးရမည်။

၂၄။ ။ အဖွဲ့၏အသက်အာမခံ ရံပုံငွေပိုင်ပစ္စည်းများနှင့် ပေးရန်ရှိသောငွေများ၏တန်ဖိုးကို၊ အရည် အချင်းနှင့်ပြည့်စုံသော အာမခံစာရင်းအင်း ကျွမ်းကျင်သူအက်ကြွဝါရီ (Actuary) ကသုံးနှစ်တကြိမ် ဖြတ်ရမည်။ ထိုအာမခံစာရင်းအင်းကျွမ်းကျင်သူသည်-

(က) အသက်အာမခံလုပ်ငန်း၏ ကြွေးမြီဆပ်နိုင်သော ငွေအင်အားအခြေအနေအစီရင်ခံရမည်၊

(ခ) နောင်အခါအတွက်ပေးသွင်းရမည့် ပရီမီယံများလုံလောက်သည်မလုံလောက်သည် အစီရင်ခံရမည်။

(ဂ) အမြတ်ရှိခဲ့သော် ၎င်းအမြတ်ကိုမည်သို့မည်ပုံခန့်ခွဲရန်နှင့် ပတ်သက်၍ထောက်ခံအကြံပေးရမည်၊ ထို့ပြင်

(ဃ) အသက်အာမခံ ရံပုံငွေမလုံလောက်လျှင် မည်ကဲ့သို့လုံလောက်အောင်ပြုလုပ်ရန်အကြံပေးရမည်။

၂၅။ ။ အခွေတကျပ်ပေးလျှင်၊ ပေါ်လီစီရှင်အားမှန်ကန်ကြောင်းသက်သေခံထားသည့် အသက်အာမခံ အဆိုလွှာ မိတ္တူနှင့်ဆရာဝန်ရှေ့တွင် ထုတ်ဖော်ပြောဆိုချက်မိတ္တူကိုပေးရမည်။

၂၆။ ။ ပေါ်လီစီပျောက်ဆုံးခဲ့သော် ယင်းသို့ပျောက်ဆုံးကြောင်းကို၊ ပျောက်ဆုံးခြင်း၏အကြောင်းစုံနှင့် တကွ ပေါ်လီစီကိုအခြားနည်းဖြင့် မည်သို့မျှမပြုလုပ်ပါဟုဖော်ပြလျက်၊ အဖွဲ့သို့လျှင်မြန်နိုင်သမျှ လျှင်မြန် စွာ တိုင်ကြားရမည်။ ထိုအခါပေါ်လီစီမူရင်းခွဲတစောင်ကို သို့တည်းမဟုတ် မှန်ကန်ကြောင်းသက်သေခံ ထားသည့်ပေါ်လီစီမိတ္တူကို ငွေနှစ်ကျပ် ပြားငါးဆယ်နှင့် ပေါ်လီစီတံဆိပ်ခေါင်းဘိုးကိုပါ ပေးသော အခါ အဖွဲ့ထံမှရနိုင်သည်။ အဖွဲ့မှာကျမ်းကျိန်လွှာကိုသော်၎င်း နစ်နာဆုံးရှုံးမရှိစေရန် ခံဝန်ချုပ်ကိုသော် ၎င်းတောင်းဆိုရန်နှင့် ပေါ်လီစီရှင်၏စရိတ်နှင့် သတင်းစာတွင် ပျောက်ဆုံးကြောင်းကြော်ငြာစေရန် အခွင့်အရေးရှိသည်။

၂၇။ ။ ပေါ်လီစီရှင်သည် မိမိ၏အာမခံကိုပြောင်းလွှဲလို၍ အခွေနှစ်ကျပ်ပေးပါက၊ သူ့အားပြောင်းလွှဲခွင့် ပြုနိုင်သည်။ သို့ရာတွင် မူလပေါ်လီစီအရ အာမခံငွေအတိုင်းထား၍၊ မူလပေါ်လီစီအရပရီမီယံ ပေးသွင်း ရန်ကာလအပိုင်းအခြားကိုမတိုးမြှင့်ဘဲ၊ ပရီမီယံနှုန်းကိုတိုးမြှင့်သောစနစ်သို့သာ ပြောင်းလွှဲရမည်။ အာမခံ ငွေကိုတိုးမြှင့်ရန်အဆိုလွှာမျိုးကို၊ အဆိုလွှာအသစ်ကဲ့သို့ယူဆရမည်။ ကွာခြားနေသော ပရီမီယံငွေပေါင်း ပေါ်တွင် တနှစ်လျှင် ၆(၁/၄) ရာခိုင်နှုန်းနှင့် ခြောက်လတကြိမ် နှစ်ထပ်တိုးပေးရမည့်ပြင် ငွေကျန်အားလုံးကို တလုံးတည်းပေးရမည်။

၂၈။ ။ (၁) အသက်အာမခံထားသူများပေးသွင်းရမည့် နှစ်စဉ်ပရီမီယံနှုန်းများသည်၊ အဖွဲ့ကအခါ အားလျော်စွာသတ်မှတ်သည့်အတိုင်းဖြစ်ရမည်။

(၂) အလုပ်နှင့်ပတ်သက်သော ဘေးဥပါဒ်ကိုအကြောင်းပြု၍၊ အသက်အာမခံထားသူများပေးရမည့် အပိုပရီမီယံနှုန်းများသည် အဖွဲ့က အခါအားလျော်စွာသတ်မှတ်သည့်အတိုင်းဖြစ်ရမည်။

၂၉။ ။ ဤနည်းဥပဒေများအရထားသော အာမခံနှင့်စပ်လျဉ်းသော အကြောင်းအရာအားလုံးကို ကြပ်တည်းစွာလျှို့ဝှက်ထားရမည်။

အမိန့်အရ၊

စိန်မြင့်၊

ဒုတိယအတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊
အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာန။